

ကျူဖောင်ရိုး နှ၊ <kyu phaun yo> 苇梗
 ကျူဖျာ နှ၊ <kyu bya> 苇席
 ကျူမ နှ၊ <kyu ma> 【植】芦竹 Arundo Donax
 ကျူရှင်ကျောင်း နှ၊ <kyu shin kyaun> 【英· 緬 tuition + ကျောင်း】私立补习学校
 ကျူလယာ နှ၊ <kyu l-ya> 马拉巴尔地区穆斯林教徒：～ ဆိုင် 印侨穆斯林开的小百货店
 ကျူဝါး နှ၊ <kyu wa> 【植】芦苇 Phragmites Karka
 ကျူး I နှ၊ <kyu> 有九点的骨牌 II က၊ <kyu> ①越 过，越过：တပေါင်းလ ～ ခြံ တန်ခူးသို့ပင်ရောက်ခဲ့ပြီ။ 过了缅历 十二月，到了一月份。 ②出格；过分：အပျော် ～ သည်။ 玩得过分了。 / အသောက် ～ သည်။ 贪杯。 / ခုံ ～ လျင် ခုံတာ၊ ရှေ့နေ ～ လျင်ရှေ့နေတာ။ 谁犯错误，谁负责。 ③遥远：အကွေးနယ် ～ သည်။ 想入非非。 / ဝေး ～ ရပ်ရေပြ 远方 / ကာလရှည် ～ 长期 ④(说、唱声)悠扬，悦耳 ⑤扬言，叫器
 ကျူးကျော် က၊ <kyu: kyaw> ①超过，越过 ②出格；侵 犯，侵略：အပြန်အလှန်မ ～ ရေးစာချုပ် 互不侵犯条约
 ကျူးကျော်ရပ်ကွက် နှ၊ <kyu: kyaw yat kwet> 棚户区，贫民 窟
 ကျူးခေါက် က၊ <kyu: khaut> (古)过分
 ကျူးချင်း နှ၊ <kyu: gyin> 一种拉长声吟唱的缅甸诗歌
 ကျူးနစ်အင်္ကျီ နှ၊ <kyu: nit in: gyi> 【英· 緬 tunic + အင်္ကျီ】 紧身短上衣
 ကျူးဘား နှ၊ <kyu: ba> 古巴(国名)
 ကျူးရင့် က၊ <kyu: yin> 唱起(悠扬的歌声)，弹奏(悠扬的 乐曲)
 ကျူးလွန် က၊ <kyu: lun> ①侵犯，违犯(常规、纪律、法 令等)၊ ပြစ်မှု ～ သည်။ 犯法。 ②褻渎，冒犯，冲撞： စိတ်နဲ့တောင်မ ～ မိပါ။ (不要说去冒犯他)就连想也没想 过。 ③过分
 ကျူးသိ က၊ <kyu: thi> = ကျူးရင့်
 ကျူးအေး က၊ <kyu: ei> = ကျူးရင့်
 ကျေ က၊ <kyei> ①消除，消失： အသုံးလုံး ～ လှိုင်းသားနေပါ သည်။ 摘掉了文盲帽子很高兴。 ②消化，吸收：အစာ ～ သည်။ 消化(食物) / စာ ～ သည်။ 理解，吸收所学 的知识。 ③抵销；清帐：မ ～ သောပြဿနာ 尚未解决的 问题。 / အကြေး ～ ပြီ။ 还清债务。 / တွန်းအားနှင့်ဆန့်ကျင် တက်အားအချင်းချင်း ～ သွားကြလေသည်။ 作用力与反作 用力相互抵销。 / ၃-၄နှစ်နှင့်အရင်း ～ သည်။ 三、四年内 便把本钱赚回来了。 ④冰释，消气，释仇：သူ့အပေါ်မှာ ～ ပါတော့။ 不要记他的仇了。 ⑤熟悉情况：အချိန်ကြာ သော်တော့အနည်းငယ် ～ လာသည်။ 日子久了对森林情况 熟悉了一些。

ကျေကို က၊ <kyei kon> 圆满，完满：တာဝန်ကို ～ အောင်ထမ်း ဆောင်သည်။ 圆满地完成了任务。
 ကျေချမ်း က၊ <kyei gyan> (怨、怒)消失，(怒气、仇恨等) 平息，冰释
 ကျေညာ က၊ <kyei nya> = ကြေငြာ
 ကျေနှပ် က၊ <kyei nat> 满意；罢休
 ကျေပ က၊ <kyei pa> ①清帐，还清帐目 ②(案件)了结
 ကျေပျက် က၊ <kyei pyet> 毁坏，崩溃，覆灭
 ကျေပျောက် က၊ <kyei pyaut> 消失
 ကျေပွေ နှ၊ <kyei pwei> = ကျည်ပွေ
 ကျေပွန် က၊ <kyei pun/kyei pyun> ①熟悉 ②完满，尽责， တာဝန် ～ သည်။ 尽了责任。
 ကျေလည် က၊ <kyei le> 了解；解决： ပြဿနာကို ～ အောင် လုပ်သို့လိုတယ်။ 需要解决问题。 / အင်းခွန်များမ ～ သေး ချေ။ 渔税未清。
 ကျေအေး က၊ <kyei ei> 消气，消火，冰释
 ကျေး နှ၊ <kyei> ①村落，乡村 ②县(古称) ③地区 ④鸚 鹉，有 ဖောင်းကား၊ တမာ၊ ကျေးသန္တာ၊ ကျေးဝါ၊ ကျေးကျွတ်၊ ကြက်တော၊ ကုလား၊ ကျေးပုဏ္ဏား 等种 ⑤鸟类的总称
 ကျေးကုလား နှ၊ <kyei: k-la> 【动】缅甸灰冠鸚鹉 Psit- iculta Himalayan Finschii (The Burmess Slaty-Head- ed Parrakeet)
 ကျေးကိုင် I က၊ <kyei: kain> 管理村落 II နှ၊ <kyei: kain> (古)里胥，里正
 ကျေးကျွတ် နှ၊ <kyei: kyout> 【动】东方红颈环鸚鹉 Psitt- acula Krameri borealis (The Eastern Rose-Ringed Parrakeet)
 ကျေးကြက်တော နှ၊ <kyei: kyet taw> 【动】亚历山大长尾 鸚鹉 Alexandrine parrakeet
 ကျေးကွေး နှ၊ <kyei: kwei> = ကြေးကွေး
 ကျေးကျွန် နှ၊ <kyei: kyun> 奴隶：～ စနစ် 奴隶制；农奴制
 ကျေးကျွန်သင်းပင်း နှ၊ <kyei: kyun thin: bin> 奴隶；食客， 仆从，随从
 ကျေးခေါင်း နှ၊ <kyei: gaun> (古)里胥，村长
 ကျေးဂဏန်း နှ၊ <kyei: g-nan> 密码
 ကျေးငှက် နှ၊ <kyei: hnget> 鸟，鸟类
 ကျေးစား I က၊ <kyei: sa> 食邑 II နှ၊ <kyei: za> 食邑 者
 ကျေးစေတိုင် နှ၊ <kyei: zei dain> ①大厦、宫殿的一种圆 形柱 ②船上架放桅杆架子的两根短柱
 ကျေးစေတု နှ၊ <kyei: zei y-du> 缅甸古代以鸚鹉传信的形式写的 诗
 ကျေးစဉ်တိုင် နှ၊ <kyei: zin tain> = ကျေးစေတိုင်
 ကျေးစည်နား နှ၊ <kyei: si na> (古)古代缅甸人用的一种